

胖乎乎的小手

ဖောင်းရွှေ့နဲ့ <phaun: yaun> 白色, 灰白色

ဖောင်းရှစ်နဲ့ <phaun: yit> ①佛塔顶部凸起的棱儿(见 **၁၀** 图) ②物品和建筑物上凸起的棱儿 ③耳环尾部的螺纹(为固定耳环的螺母用)

ဖောင်းထုံးနဲ့ <phaun: lon:> 佛塔或建筑物上面凸起的棱儿

ဖောင်းလန်းကဲ့ <phaun: lan> 撞破肚子: ~ သွားအောင်မဲ့မဲ့ 不要吃撑了。

ဖောင်းဝတ်နဲ့ <phaun: wut> 灰白色(马): ~ မြင်း: 灰白色马 / ~ ကျော် 灰白色

ဖောင်းသွေ့ကဲ့ <phaun: thut> 膨胀

ဖောင်းအိုးကဲ့ <phaun: i:> 丰满, 隆起而有弹性: ~ နေသာ့ပါး 丰满的脸蛋 / ဆိုပာကလဲ ~ နေတယ်။ 沙发松软而有弹性。

ဖောင်းအိုးနဲ့ <phaun: o:> 一种肚大口小的大瓮

ပိုင်းနဲ့ <phain> 壮实, 虎背熊腰: ဝလိုက်တာ ~ လို့။ 胖得敦敦实实的。/ ~ ~ ရှိသည်။ 胖乎乎的。

ပိုင်းတုံးတုံးကဲ့ <phain' bain' tout tout> 圆圆胖胖
ပိုင်းပိုင်းယိုင်းကဲ့ <phain' bain' yain' yain'> 肥胖地
ပိုင်း I နဲ့ <phain> [英 file] ①卷宗, 公文档案 ②文件夹
II နဲ့ <phain> ①胖, 肥 ②(罕)宽

ပိုင်း I နဲ့ <phain dwe:> 卷宗: စာများကို ~ ၌သိမ်းထား၏။ 把信都收在卷宗里。II ကဲ့ <phain dwe:> 把……归档: ပိုင်မတဲ့တဲ့သတင်းစာတော်၏ 没整理归档的一些报纸

ပိုင်းနှစ်ဦးကဲ့ <phain ne> [英 final] 决赛: ~ တက်ရမယ့်အသင်းနှစ်ဦး ①获得决赛权的两个队

ပိုင်းပိုင်းကဲ့ <phain bain> 宽阔: ~ လေးမကြီး: 宽阔的路

ပိုင်းဘရိုးကဲ့ <phain b-rin> [英 fibrin] (血)纤维胶

ပိုင်းဘာ နဲ့ <phain ba> [英 fibre] 纤维: ~ အထူး 人造纤维 / ~ ပြား: 纤维板

ပိုင်းလေးရိုးယား နဲ့ <phain: lei: ri: ya:> [英 filaria] 【动】丝虫

ဖော် I ကဲ့ <phe> ①避开, 偏离, 略向左右倾斜, လေးမကြိုးမှ ~ ရှိသွားသည်။ 离开大路走。②不守(诺言); 违反, 偏离: သွား ~ သည်။ 不守信, 不忠。/ စဉ်းကမ်း ~ သည်။ 违章。/ စာရွှေ့ ~ သည်။ 品德不端。③消除: အမှောင်ကို ~ သည်။ 驱走黑暗。II နဲ့ <phe> 曲折的, 迂迴的, ခြေတောက် ~ သော် 一只脚不灵便的人

ဖော်ယား နဲ့ <phe yan:> 歪扭的, 脚步不均匀

ဖော်ရွှေ့ကဲ့ ကဲ့ <phe shaun> 避开, 躲避, 回避

ဖော်ဖွားရှုံး နဲ့ <phaut htat ba yon> 触觉, 【佛】触生

ဖော် I နဲ့ <phat> 渣滓, 菜汤里的菜肉等块状物: မြေး ~ 甘蔗渣 / မြေး: ~ 芝麻榨油后的残渣 / အဲ ~ 呕吐物

II ကဲ့ <phat> ①朗读, 读: စာအောင် ~ 读书 ②阅读: သ

တင်းစာ ~ သည်။ 看报。/ ~ စာ 教科书, 课本 ③(文章、文字的)解释, 释义 ④释(梦, 预卜兆头), 看相: နိမိတ် ~ သည်။ 解释预兆。/ အိပ်မောင် ~ သည်။ 圆梦。/ လက္ခဏာ ~ သည်။ 看手相。⑤弹棉花

ဖတ်ကြား ကဲ့ <phat kya:> 宣读

ဖတ်စပတ်နဲ့ နဲ့ <phat sa'phat na:> 初步阅读能力, 粗通文字: ~ ရှိလာပြီ။ 有一点阅读能力了。

ဖတ်တင့် ကဲ့ <phat t-ngan' ngan'> 感到不满足地, 兴犹未尽: တက်တပ်ပြောတော့နားထောင်ရတဲ့လူမှာ ~ နဲ့ချင့်မဲ့ ပြန်နေတယ်။ 讲了半截听的人感到不过瘾。

ဖတ်တော်ကဲ့ ကဲ့ <phat t-ngat ngat> = ဖတ်တင့်

ဖတ္တလတ် ကဲ့ <phat t-lat> (古)猝然, 突然

ဖတ်ဖတ် ကဲ့ <phat phat> 疲惫不堪

ဖတ်ဖတ်မော့ ကဲ့ <phat phat maw:> 累得气喘吁吁: ခြုံရှိ ရှာလိုက်ရတာဖတ်ဖတ်ကိုမော့လို့။ 让我找得上气不接下气。

ဖတ်ဖတ်မဲ့ ကဲ့ <phat phat mu:> 头晕无力

ဖတ်ဖတ်ရိုး ကဲ့ <phat phat yi:> 疲惫不堪, 体力不支

ဖတ်ဖတ်လန်း ကဲ့ <phat phat lan> ①精疲力竭: ~ အောင်မျှ တယ်။ 累得精疲力竭。②(输得)精光: ~ အောင်ရှုံးတယ်။ 输得精光。

ဖတ်ဖတ်သီး ကဲ့ <phat phat thi> 疲惫不堪, 气喘吁吁

ဖတ်ဖန်း ကဲ့ <phat phan> 弹(棉花)

ဖတ်ရွှေ့ ကဲ့ <phat yut> 吟咏, 朗读, 朗诵

ဖတ်ရှုံး ကဲ့ <phat shu> 阅读

ဖတ်လတ်ဖတ်လတ် ကဲ့ <phat lat phat lat/bat lat bat lat> 倒垂着, 奉拉着: ခေတ်ကြုံအောင်နှင့်တွင် ~ ကျွန်းသည်။ 一根电线在墙上耷拉着。

ဖတ်သီးဖတ်သီး ကဲ့ <phat thi phat thi> 疲惫不堪, 疲于奔命: ရန်ကုန်နှင့်မွှေ့လေး ~ ပြောသွားနေရန်။ 往来于仰光曼德勒之间, 疲于奔命。

ဖတ်သီးလန်း ကဲ့ <phat thi lan> 精疲力竭

ဖတ်သီးပေါ် ကဲ့ <phait> ①请, 邀请: ~ စာ 请柬 ②请僧侣接受施舍 ③溢出, 撒泼: ချော်လဲသွေ့ပြင်နှားနဲ့တွေ့ ~ ကုန်သည်။ 因摔倒牛奶都撒出来了。④光亮, 发光: အောင် ~ သည်။ 颜色发亮。

ဖတ်ကြား ကဲ့ <pheit kya:> 请, 邀请: ~ စာ 请帖

ဖတ်ခေါ် ကဲ့ <pheit khaw> 请, 邀请: ရန်ကုန်ကိုအလည်းလုံးပါသည်။ 请到仰光来玩。/ ဘော်လီဘာ ~ ပြိုင့်ပဲ 请球邀请赛

ဖတ်စီး ကဲ့ <pheit sin> ①溢出, 泄出: ကြပ်ပြင်ပေါ်ရေ ~ သွားတယ်။ 水溅到了地板上。②(喻)死亡, 儿女夭折: သားသမီးတယောက်မှာ ~ တူး။ 他的孩子都活下来了。

ဖတ်ညီး ကဲ့ <pheit nyi:> (书)光亮, 发亮, 发光